

- ဝိုက်ခွဲပွားစွာပူဇော်ရာဂါ
- ကောင်းမွန်ခိုင်လုံသော အကြောင်းမရှိဘဲနှင့် အသုံးပြုမှု
- မလိုအပ်သော ခွဲစိတ်မှု
- ဝိုက်ခွဲပွားစွာခြင်း၏ အန္တရာယ်များနှင့် အလွန်အကျွံများ
- ထပ်မံပြုလုပ်သော ဝိုက်ခွဲပွားစွာခြင်းများ သို့မဟုတ် ပိုမိုပြားပြားသော အန္တရာယ်များ
- အဘယ်ကြောင့် ဝိုက်ခွဲပွားစွာခြင်းများ တိုးပွားလာကြပါသလဲ
- ကာကွယ်မှုရှိသော သားစွားနည်း
- ရွေးချယ်၍ပြုလုပ်သော ဝိုက်ခွဲပွားစွာခြင်း
- လှည့်စားခြင်းခံနေကြရသော ကလေးငယ်များ
- ကလေးငယ်များအတွက် ပထမဆုံး အစားအစာ
- ကလေးငယ်များအား သင့်ကိုယ်ပိုင် အစားအစာကို ကျွေးမွေးပါ
- အစစ်အပျိုဖြစ်သော အစားအစာမဟုတ်ပါ
- ပြေငြိမ်စေရန်နှင့် သံပျန်သံပျားမရှိသည့် ကလေးငယ်အစားအစာ
- သကြားလွန်ကဲသော အမှိုက်သမိုက် အစားအစာတုံ့လား

ထေ့ဖြင့် ... သင့်မိသားစု သိသင့်သိထိုက်သော "ဝိုက်ခွဲပွားစွာခြင်းများ၏ ပြင်းပားသော အန္တရာယ်များ" နှင့် "ကလေးငယ်များအတွက်အစားအစာလစ်ညွှန်" တို့၏ အကြောင်းကိုနောက်ဆုံးပေါ်ခိုင်လုံသည့် အချက်အလက်များ သိပ္ပံနည်းကျအထောက်အထားများသုတေသနတွေ့ရှိချက်များစွာနှင့်တကွ ဤစာအုပ်တွင် အကျယ်တဝင့် လေ့လာဖတ်ရှုနိုင်ပါလိမ့်မည်။